

သုံးတန်း ဥပဒေအရ စာဖတ်ရခြင်း မိဘများအတွက် အများပြည်သူ အက်ဥပဒေ 306 လမ်းညွှန်



1 ၎င်းဥပဒေများအားလုံးသည် မည်သည့်အကြောင်းများပါလဲ?

- ▶ စာဖတ်ခြင်းအောင်မြင်မှုများကြီးပမ်းရလျှင်အတွက် အောက်တိုဘာလ 2016 တွင် Michigan ဥပဒေပြုအဖွဲ့များမှ အများပြည်သူ အက်ဥပဒေ 306 အား ချမှတ်ပေးခဲ့ပါသည်။
- ▶ ကျောင်းသားများ တတိယတန်းပြီးဆုံးသည်နှင့် တတ်ကျွမ်းမှုတွင် အထောက်အကူဖြစ်စေဖို့ ဤအတန်းအဆင့်တွင် စာဖတ်ခြင်းအားနည်းနေသေးသည့် K-3 ကျောင်းသားများအား အပိုထောက်ပံ့မှုများပေးရန် လိုအပ်ကျောင်း ဤဥပဒေမှ ချမှတ်ထားပါသည်။
- ▶ ဥပဒေမှ ထပ်မံချမှတ်ထားသည်မှာ ကျောင်းသားများမှ တတိယတန်းနှစ်ဆုံးတွင် စာဖတ်ခြင်းအဆင့်မှ တစ်ဆင့် သို့မဟုတ် ထိုထက်နိမ့်သည့်အဆင့်တွင် နောက်ကျကျန်နေပါက ၎င်းကျောင်းသားသည် တတိယတန်းတွင်ကျန်ရှိကာ ပြန်တက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဤစာဖတ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများကို ဖတ်ရှုပြီး သင့်ကလေးနှင့်အတူ အိမ်တွင် လုပ်ဆောင်ကြည့်ပါ-
ပဲ့တင်သံမျိုးဖြင့် ဖတ်ရှုခြင်း-
<http://bit.ly/2dUEDPI>

2 မိဘတစ်ယောက်အနေနဲ့ ကျွန်ုပ် ဘာသိထားဖို့ လိုအပ်ပါသလဲ?

- ▶ သင့်ကလေးငယ်၏စာဖတ်ခြင်းဆိုင်ရာ တိုးတက်မှုအား ၎င်းမှ မူလတန်းစတင်သည်နှင့် အနီးကပ် ကြီးကြပ်စောင့်ကြပ်သွားပါမည်။
- ▶ သင့်ကလေးငယ်မှ မျှော်လင့်ထားသလောက် စာဖတ်ခြင်းတွင် မတိုးတက်လာပါက တိုးတက်မှုရရှိစေမည့်စာဖတ်ခြင်း အစီအစဉ်အား ဖန်တီးပြင်ဆင်ပေးသွားပါမည်။



ဆိုလိုသည်မှာ ကျောင်းမှ သင့်ကလေးဆရာမနှင့်အတူ သင့်ကလေးငယ်၏စာဖတ်ခြင်းဆိုင်ရာဖွံ့ဖြိုးမှုတွင်လိုအပ်သည့်အထောက်အကူများအား အတူပူးပေါင်းရှာဖွေပြီး သူ သို့မဟုတ် သူမအား ထောက်ပံ့ပေးနိုင်မည့် အစီအစဉ်တစ်ရပ်အား ဖန်တီးလုပ်ဆောင်သွားပါမည်။ ဤအစီအစဉ်တွင် ပါဝင်မည့်အရာများမှာ-

- ▶ လိုအပ်မည့်အပိုင်းများအတွက် အပို ညွှန်ကြားချက် သို့မဟုတ် အထောက်အပံ့
- ▶ စာဖတ်ခြင်းဆိုင်ရာတိုးတက်မှုလမ်းစဉ်အပေါ် ဆက်လက် စစ်ဆေးသွားခြင်းများ
- ▶ ကျောင်းပြင်ပတွင် သင်နှင့်သင့်ကလေးအတူရေးသားဖတ်ရှုနိုင်မည့် အိမ်တွင်ဖတ်ရခြင်း အစီအစဉ်
- ▶ သင့်ကလေးငယ်သည် နွေရာသီစာဖတ်ခြင်း ပရိုဂရမ်များတွင် ပါဝင်ရန် လိုအပ်လျှင် လိုအပ်လာပေမည်။

- ▶ ကျောင်းတက်ချိန်အတွင်းတွင် သင့်ကလေးငယ်စာဖတ်ခြင်းအားတိုးတက်မှုကိုပေးမည့် အပိုအထောက်အကူအနေနဲ့ အဖွဲ့ငယ်အလိုက် လုပ်ဆောင်ခြင်း ရှိပေလိမ့်မည်။ ပုံမှန်စာဖတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အား သင့်ကလေးငယ်မှ မလွတ်စေရန် လိုအပ်ပေမည်။
- ▶ 2019-2020 ကျောင်းပညာသင်နှစ်မှစတင်ပြီး တတိယတန်းမှ စတုတ္ထတန်းသို့ တက်နိုင်ဖို့ရာ သင့်ကလေးငယ်သည် ပြည့်နယ်အဆင့် စာဖတ်ခြင်းအကဲဖြတ်စာမေးပွဲတွင် တစ်နှစ်ထက်မနည်း အမှတ်ရရှိရမည်။ သို့မဟုတ် တတိယတန်းစာဖတ်ခြင်းအဆင့်နှင့်ညီသည့်အခြားစာမေးပွဲ သို့မဟုတ် ကျောင်းသား၏လှုပ်ရှားမှုတွင်ပြသော မှတ်တမ်းတွင်လည်း ဖော်ပြထားခြင်း ရှိရမည်။
- ▶ အကယ်၍ သင့်ကလေးငယ်သည် အတန်းတင်ခွင့်မရကြောင်း အသိပေးစာရရှိခဲ့ပါက သင်မှ ကျောင်းအရာရှိများနှင့် ရက် 30 အတွင်း သွားရောက်တွေ့ဆုံပြီး သင့်ကလေးငယ်အတွက် စိတ်အားထက်သန်မှုကိုပြုလျက် လွတ်ငြိမ်းခွင့်အား တောင်းလျှောက်နိုင်ပါသည်။ ခရိုင် ကြီးကြပ်ရေးမှူးမှ နောက်ဆုံးအဆင့်ဆုံးဖြတ်ချက်အား ချမှတ်ပေးသွားပါလိမ့်မည်။

3 ကျွန်ုပ်၏ကလေးအား ထောက်ပံ့မှုပေးသည့်အနေနှင့် ဘာလုပ်နိုင်ပါသလဲ?

နွေရာသီတွင်လည်း သင့်ကလေးနှစ်သက်မည့်စာအုပ်များအား သင့်ကလေးငယ်နှင့်အတူ အိမ်တွင် နေ့စဉ် ဖတ်ရှုပါ။ လုပ်ဆောင်နိုင်မည့် အချို့သော နည်းလမ်းများမှာ-



- ▶ သင့်ကလေးငယ်အား အသံကျယ်လောင်စွာဖြင့် ဖတ်ပေးပါ။
- ▶ သင့်ကလေးဖတ်သည့်အခါ နားထောင်ပေးပါ။
- ▶ လိုက်ဖတ်ပါ (သင်မှ တစ်ကြောင်းဖတ်ပြပြီး ၎င်းတို့အား လိုက်ဆိုစေပါ။)
- ▶ တစ်ချိန်တည်းမှာပဲ အတူဖတ်ပါ။
- ▶ အနှစ်သက်ဆုံး ပုံပြင်များအား ပြန်ဖတ်ပါ သို့မဟုတ် ပြန်ပြောပြပါ။
- ▶ စာဖတ်ခြင်းနှင့်ပတ်သက်ပြီး သင့်ကလေးငယ်နှင့် ပြောဆိုကြပါ။

နောက်ထပ်အချက်အလက်များရရှိနိုင်ရန် သင်၏သက်ဆိုင်ရာကျောင်း အုပ်နှင့်ဆက်သွယ်ပြီး သင့်ကလေးအား ကူညီထောက်ပံ့ပေးလိုက်ပါ။

အိမ်တွင် သင့်ကလေးငယ်နှင့်အတူ မည်သို့ "စာဖတ်ခြင်း" အား လုပ်ဆောင်ရမည်လဲဆိုသည့် ဗီဒီယိုအား တွင် ကြည့်ရှုလိုက်ပါ။

သင်ဖတ်ရချိန်တွင်လုပ်ဆောင်ရမည့်အရာမှာ-

- ▶ သင့်ကလေးမှတ်မိသည့်အကြောင်းများအား ပြန်ပြောဆိုခိုင်းပါ။
- ▶ ဤဖတ်ရခြင်း နှင့် ပတ်သက်ပြီး မေးခွန်းများ မေးမြန်းပါ။
- ▶ သင်အနှစ်သက်ဆုံးအပိုင်းများ၊ သင် သင်ယူလိုက်သည့်အရာများ၊ သို့မဟုတ် ဤဖတ်သည့်စာအုပ်တွင် ဘယ်သူပါကြောင်း ၎င်းတို့ ဘာလုပ်ကြောင်းစသည်ကို ပြောကြပါ။
- ▶ စာအုပ်ထဲမှပုံများသည် စာမျက်နှာထဲရှိစကားလုံးများ မည်သို့ ဆက်နွယ်ကြောင်းကို ပြောကြပါ။
- ▶ ပုံပြင်အား သင့်ကလေးဘဝနှင့် ဆက်စပ်မိအောင် ကူညီပေးပါ သို့မဟုတ် ပုံပြင်အား သင်တို့အတူဖတ်ဖူးသော အခြားစာအုပ်များနှင့် ဆက်စပ်မိအောင် စဉ်းစားကူညီပေးပါ။



- ▶ သင့်ကလေးများနှင့် မကြာမကြာ ပြောဆိုပါ - ထိုစကားလုံးများမှာ ၎င်းတို့ရိုသ်နားလည်နိုင်ပြီး ကောင်းစွာဖတ်နိုင်သည့်စကားလုံးများကို ပြောပေးပါ။
- ▶ စာရေးခြင်းတွင် အားပေးအားမြှောက်ခြင်း- ကလေးများအား ၎င်းတို့ကြားရသည့်အသံကိုလိုက်ပြီး ရေးစေပါ။ စာလုံးပေါင်းခြင်းသည် တိုးတက်မှုကိုဖြစ်ထွန်းစေပြီး တိုးတက်မှုလမ်းစဉ်တွင် ဖြစ်ပေသည်။
- ▶ သင့်ကလေးငယ်စာဖတ်ခြင်းတွင် တိုးတက်စေမည့်အရာဆိုလျှင် ၎င်း၏ပညာရေးတွင်ပါဝင်ပြီး စာဖတ်ခြင်းအစီအစဉ်အပေါ် ထောက်ပံ့ကူညီပေးပါ။